

အိမ်ဆည်းလည်း နါ <ein' hswé: le:> = အိမ်ဆည်းလည်း
အိမ်တလိမ့်စုံး နါ <ein' t-lein' son:> 一种巫师(传说常在
地上打滚)

အိမ့်ထား နါ <ein' hta:> (古) = အိမ့်ခား
အိမ့်ရှင် နါ <ein' shin> ①主人, 户主, 房东, 东道主: ~
နိုင် 东道国 ② = အိမ့်ရှင်စဉ်

အိမ့်ရှင်စည် နါ <ein' shin si> 大鼓

အိမ့်ရှင်မ နါ <ein' shin ma:> 主妇, 女主人

အိမ့်အည်း နါ <ein' i:> 同意, 允诺

အိမ့်အိမ့် ကဝါ <ein' ein':> (音乐)优美, 悠扬: တေးဂါတာသံက
~ ဌာနေပေသည်။ 乐声悠扬。

အိမ် နါ <ein> ①房子, 屋子, 动物的窝、巢、笼子等: တထ်
~ 平房 / ~ တလုံး 一间房 / ခို ~ 鸽房(笼) ②家,
家庭 ③(刀)壳, 鞘, 外壳, 窝状物: ဓား ~ 刀鞘 / မျက်
လုံး ~ 眼窝 / လက်ပတ်နာရီ ~ 表壳 ④打牌时规定
的人数; 按规定数打牌的人 ⑤框格, 相位: ပြိုက် ~ 星
相位 / ပေစ် ~ 双陆棋盘格子

အိမ်ကလူ နါ <ein ga' lu> (俚)当家的(女的说自己的丈
夫)

အိမ်ကျိုး နါ <ein kyi:> 城市里的乌鸦(有别于野乌鸦)

အိမ်ကျောင်း နါ <ein gyaun:> 私塾

အိမ်ကျယ် နါ <ein gye> 家里横(只在家里发横而怕外人的
人)

အိမ်ကြားလမ်း နါ <ein gya: lan:> 小胡同, 小巷, 弄堂

အိမ်ကြီးရှိုင် နါ <ein gyi: y-khain> 富丽堂皇的房子: ထို့ကြောင်း
တွင်အိမ်ခြေများလှု ~ လည်းမရှိ။ 那个村子没有多少住
户, 也没有大房子。

အိမ်ကြီးရှင် နါ <ein gyi: shin> ①住好房子的富人 ②有夫
之妇

အိမ်ကြီးအောင် နါ <ein gyi:a- khain> = အိမ်ကြီးရှိုင်

အိမ်ကြီးအိမ်ကောင်း နါ <ein gyi: ein gaun:> 富丽堂皇的房
子

အိမ်ကြီးအိမ်ကြား နါ <ein gyo ein gya:> 胡同, 小巷

အိမ်ကြိုက် နါ <ein gyet> 家鸡

အိမ်ကြမ်း နါ <ein gyan:> 木地板, 竹地板

အိမ်ခေါ်လာ် နါ <ein kh-laut> = အိမ်ဆည်းလည်း
အိမ်ခေါ်လာ်ခဲ့ နါ <ein kh-laut hswe:> ①缅甸房前的廊
檐 ②(缅甸房子)房前及左右的地板过道

အိမ်ခင် ကဝါ <ein khin> 家庭观念重

အိမ်ခေါင် နါ <ein khaun> 屋脊

အိမ်ခေါင်မှုး နါ <ein khaun mo:> 房顶, 屋顶

အိမ်ခေါင်းရှင်း နါ <ein gaun: yin:> 南北房的东头, 东西房
的南头

အိမ်ခုံး နါ <ein gan:> 公寓, 房间, 住宅: ~ နေရာချထား

ရေး 住房分配问题 / မင်းယခုထိ ~ နွဲနေရတုံးလား။ 你到现
在还住在公寓房间吗?

အိမ်ခုံးမ နါ <ein khan: ma:> = ခုံးမ

အိမ်ခုံးဝါ နါ <ein khan: wa> (古)房, 房屋

အိမ်ခြုံ နါ <ein gyei> 住戶, 住家: ~ ရေကျောင်လောက်ရှိ
သည်။ 大约有三十多户住家。

အိမ်ခြုံပြည်ခြုံ နါ <ein gyei ya gyei> 住房, 住处, 归宿, 房
屋: ~ မရှိတဲ့လူ 无家可归者 / ~ စိုက်ဆောက်ထူထောင်သည်။
建造房屋。

အိမ်ခြုံခြပ် နါ <ein khyan zat> 与邻居院子交接处: ~ မှာ
ခဲပင်များစိုက်ထားတယ်။ 在与邻院交接处种上许多丝瓜。

အိမ်ခြုံပေါက် နါ <ein khyan baut> 自家产的东西, 自家养
的牲畜, 土生土长的人才: ~ နှား: 自家喂养的牛下的
小牛 / တရုတ်ပြည်ရဲ့ ~ ပါရဂူ 中国土专家

အိမ်ခြုံဝိုင်း နါ <ein khyan win:> 院子

အိမ်ခြွေး နါ <ein khwei:> 家犬(与野犬相对)

အိမ်ခွဲး ကဝါ <ein khwe:> 分居, 分家

အိမ်ငား I နါ <ein hnga:> 房客: ~ နွဲအိမ်ရှင်သင့်သင့်မြတ်မြတ်
ရှိကြပါတယ်။ 房客与房东很和睦。/ မင်းခုထိ ~ နွဲနေရတုံး
လား။ 你现在还得租房住吗? II ကဝါ <ein hngá:> 租房:
~ ဗျာနေရသည်။ 租房住。

အိမ်စား နါ <ein za> ①家雀 ②家庭作业

အိမ်စောင်တက်စောင် ကဝါ <ein zi' tet si:> 挨家挨户地, 家家户
户: ~ တက်ရှိအလှုံးသည်။ 挨门逐户地募捐(或化缘)。
/ ~ ပိုးကင်းစောင်သည်။ 每家轮流值班防火。/ ~ စာဗုံး
ရုပည်။ 每户都得来(人)。

အိမ်စောင် နါ <ein zei> 佣人, 仆人

အိမ်စွဲး နါ <ein zo:> 管家

အိမ်စံးပိုး နါ <ein z-be:> 【植】茉莉 Jasminum sambac,
Ait (Arabian Jasmin)

အိမ်စောင်တက်ပဲ့ နါ <ein set tet pwe:> = စာလူ့

အိမ်စောင်း နါ <ein zaun:> 看家的

အိမ်စောင်းခွေး နါ <ein zaun' kwei:> 看家狗

အိမ်စောင်းနတ် နါ <ein zaun' nat> 护家神

အိမ်စောင်းအိုးရ နါ <ein zaun' a-so: ya'> 看守政府

အိမ်စောင်းဝင်း နါ <ein hsin win>【建】(有圆柱的)门廊

အိမ်ဆည်းလည်း နါ <ein hswe: le:> 家用铃铛,(喻)使家庭
添增欢乐气氛的幼儿幼女

အိမ်ဆိုင် နါ <ein zain> 在自己的住屋开的小店, 夫妻店

အိမ်ဆွေး နါ <ein zwe> 附在大房子旁边的小屋

အိမ်ဆျေး နါ <ein zei:> 固定、永久性的市场, 店铺, 店堂
(与临时性的流动的摊贩、集市相对)

အိမ်ဆျေးသဘင်း နါ <ein zei: dh-bin> = အိမ်ဆျေး

အိမ်တဆောင်းတပြောင် နါ <ein t-saun mi: d-byaun> 成家